


LOCAL BUSINESS

Bangkok Research Center (IDE-JETRO)

By Koji KUBO¹



မြန်မာ့စီးပွားရေးအင်အား မူဝါဒဆိုင်ရာသုံးသပ်ချက်

Bangkok Research Center (IDE-JETRO)

“ နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်နှင့်
ဒေါ်အောင်ဆန်းစုကြည်
အပါအဝင်
မြန်မာနိုင်ငံ
အမျိုးသားခေါင်းဆောင်များက
စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည်
ဆင်းရဲနွမ်းပါးမှု လျော့ချရေးနှင့်
ဝင်ငွေခွဲဝေပုံ ညီမျှမှုတို့နှင့်အတူ
ဖြစ်ပေါ်စေသင့်သည်ဟု
အလေးအနက် ထားကြပါသည်။ ”

ကျပ်ငွေတန်ဖိုး မြင့်တက်မှုက အစဉ်အလာရှိသော ပို့ကုန်လုပ်ငန်းများကို ထိခိုက်စေသည်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံ အမျိုးသားခေါင်းဆောင်များက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ဆင်းရဲနွမ်းပါးမှု လျော့ချရေးနှင့် ဝင်ငွေခွဲဝေပုံ ညီမျှမှုတို့နှင့်အတူ ဖြစ်ပေါ်စေသင့်သည်ဟု အလေးအနက် ထားကြပါသည်။ ဤရည်မှန်းချက်များအတွက် ပို့ကုန်လုပ်ငန်းများဖြစ်သည့် ဆန်၊ ပဲအမျိုးမျိုးနှင့် အဝတ်အထည်လုပ်ငန်းများမှာ ဆင်းရဲနွမ်းပါးသော အိမ်ထောင်စုများအတွက် ဝင်ငွေအခွင့်အလမ်းများ ပံ့ပိုးပေးသည်နှင့်အညီ မရှိမဖြစ် အရေးပါလှပါသည်။

အောက်တွင် ဈေးကွက်ငွေလဲနှုန်းမှာ ၂၀၀၆ ခုနှစ်မှစ၍ စတင်၍ ထူးခြားလွန်ကဲသည့် တန်ဖိုး မြင့်မားမှုကို ပြသခဲ့ပါသည်။ US dollar တန်ဖိုးမှာ မြန်မာသုံးစွဲငွေအရ ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ယခင်တန်ဖိုး၏ သုံးပုံတစ်ပုံအထိ လျော့ကျသွားပါသည်။ မြန်မာသုံးစွဲငွေ၏ တန်ဖိုးမှာ အရှေ့တောင်အာရှနိုင်ငံများ၏ သုံးစွဲငွေကြေးများအကြားတွင် တန်ဖိုးအမြင့်ဆုံး မြင့်တက်ခဲ့ပါသည်။ စိုးရိမ်ရသည့်အချက်မှာ တန်ဖိုး မြင့်တက်လာသည့် ကျပ်ငွေမှာ အထက်ဖော်ပြပါ အစဉ်အလာရှိသော ပို့ကုန်ကဏ္ဍများ၏ တိုးတက်မှုကို အားလျော့လာစေသည်ဆိုသည့် အချက် ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ငွေလဲနှုန်းစနစ် နှစ်မျိုး

¹ Research fellow, Bangkok Research Center, JETRO Bangkok.

နိုင်ငံခြားငွေလဲလှယ်သည့်

ဈေးကွက်ဖွဲ့စည်းမှုနှင့်

ကျပ်ငွေတန်ဖိုးမြင့်တက်မှု၏ ဇာစ်မြစ်များ

နိုင်ငံခြား ငွေလဲလှယ်မှုနှင့် ကုန်သွယ်မှုအပေါ် ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်မှုများကြောင့် နိုင်ငံခြားငွေလဲလှယ်သည့် ဈေးကွက်မှာ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်ကဏ္ဍများ အကြားတွင် ကွဲပြားသွားပါသည်။ နိုင်ငံပိုင်ကဏ္ဍတွင် နိုင်ငံခြား ငွေခွဲဝေသုံးစွဲမှုကို နိုင်ငံတော်အစိုးရက ဗဟိုချုပ်ကိုင်မှုဖြင့် ထိန်းချုပ်ထားပါသည်။ အခြားတစ်ဖက်တွင် ပုဂ္ဂလိကကဏ္ဍမှာ ပို့ကုန်မှ ရရှိဝင်ငွေများကို အပ်နှံရန် မလိုသလို ပုဂ္ဂလိကကဏ္ဍကို တရားဝင်နှုန်းထားဖြင့် သွင်းကုန်အတွက် နိုင်ငံခြားငွေကိုလည်း ခွဲဝေချထားခွင့်ပြုခြင်း မရှိပါ။

နိုင်ငံတော်အစိုးရက ဆွေးနွေးညှိနှိုင်းဆောင်ရွက်ရသည့် အရောင်းအဝယ်တွင် ပုဂ္ဂလိကကဏ္ဍကို နိုင်ငံခြားငွေ အရောင်းအဝယ်ဆောင်ရွက်ရန် ခွင့်ပြုပါသည်။ အကျိုးသက်ရောက်မှုအဖြစ် ယှဉ်ပြိုင်ရှိနေသည့် ဈေးကွက်ငွေလဲနှုန်းကို ပုဂ္ဂလိက ကဏ္ဍတွင်ရှိသော နိုင်ငံခြား ငွေဝယ်လိုအားနှင့် ရောင်းလိုအားအရ အဆုံးအဖြတ်ပြုပါသည်။

၂၀၁၁ ခုနှစ် မတ်လတွင် ကျမ်းသစ္စာ ကျိန်ဆိုသည့် အစိုးရသစ်က ပြုပြင်ပြောင်းလဲမှု

ပြုလုပ်သော်လည်း နိုင်ငံခြားငွေလဲလှယ်သည့် ဈေးကွက်ဖွဲ့စည်းမှုကို ထိတွေ့ဆောင်ရွက်ခြင်း မရှိသေးပါ။ ၂၀၁၁ ခုနှစ် အောက်တိုဘာလမှ စတင်၍ ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များကို ပုဂ္ဂလိကကဏ္ဍ တရားဝင်နိုင်ငံခြားငွေ အရောင်းအဝယ်ပြုလုပ်နိုင်ရန် နိုင်ငံခြား ငွေလဲလှယ်သည့် ကောင်တာများ ဖွင့်လှစ်ဆောင်ရွက်ခွင့်ပြုခဲ့ပါသည်။ သို့သော် ကန့်သတ်ချက်များအတွင်းသာ ခွင့်ပြုပါသည်။ ၂၀၁၂ ခုနှစ် ဧပြီလတွင် ဗဟိုဘဏ်က ငွေလဲလှယ်သည့် ကောင်တာများ




၆၆ **တန်ဖိုး**
မြင့်တက်မှု ပြဿနာ
ရှိနေသမျှ
နိုင်ငံခြား ငွေကြေး
ဈေးကွက် တစ်စည်း
တစ်လုံးတည်း ဖြစ်မှုကို
ဆိုင်းငံ့ထားသင့်ပါသည်။ ၇၇

၏ နိုင်ငံခြားငွေလဲလှယ်သည့် ဈေးနှုန်းကို ပေါ်ပေါ်ထင်ထင် ထိန်းကျောင်းသည့် ရည်ညွှန်းနှုန်းကို ကြေညာပါသည်။ ထို့အပြင် ဗဟိုဘဏ်က ကူးသန်းရောင်းဝယ်ရေးဘဏ်များနှင့် နိုင်ငံခြားငွေလဲနှုန်း လေလံပစ်သည့်စနစ်ကို စတင်ကျင့်သုံးပါသည်။ ဤပြုပြင်ရေး လုပ်ငန်းစဉ်များက နိုင်ငံခြားငွေ အရောင်းအဝယ်များအတွက် လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာစေသော်လည်း သာမန် ငွေစာရင်း အရောင်းအဝယ်အတွက် ကျပ်ငွေ ပြောင်းလဲမှုနှုန်းကို ကန့်သတ်ထားဆဲဖြစ်ပြီး ဘဏ်လုပ်ငန်းပြင်ပ ဆွေးနွေးညှိနှိုင်းဆောင်ရွက်သည့် နိုင်ငံခြားငွေအရောင်းအဝယ်များမှာ တည်ရှိနေဆဲဖြစ်ပါသည်။ ထို့အပြင် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိကကဏ္ဍ နိုင်ငံခြားငွေဈေးကွက်မှ ခွဲခြားထားဆဲဖြစ်ပါသည်။

နိုင်ငံခြား ငွေလဲလှယ်သည့် ဈေးကွက်ကွဲပြားနေသည့် အခြေအနေတွင် သဘာဝဓာတ်ငွေမှ ရရှိသည့် များပြားသော နိုင်ငံခြားငွေနှင့် FDI စီးဝင်လာမှုတို့၏ အကျိုးသက်ရောက်မှုမှာ အပြိုင် ဈေးကွက်ငွေလဲနှုန်းအရ ရှင်းလင်း ရိုးစင်းခြင်းမရှိပါ။ ဤနိုင်ငံခြားငွေ စီးဝင်လာမှုများမှာ နိုင်ငံပိုင်ကဏ္ဍတွင် စုစည်းလျက်ရှိ၍ နိုင်ငံပိုင် ကဏ္ဍတွင်သာ ရှိနေဆဲဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဤစီးဝင်လာမှုများသည် အပြိုင်ပုဂ္ဂလိက နိုင်ငံခြားငွေ ဈေးကွက်၏ ကျပ်ငွေတန်ဖိုးမြင့်တက်ခြင်း အကြောင်းရင်း မဖြစ်နိုင်ပါ။ တခြားဖြစ်ရပ်မှာ အပြိုင်ပုဂ္ဂလိက နိုင်ငံခြားငွေဈေးကွက်သို့ သိသာစွာ ဝင်ရောက်လာသည့် နိုင်ငံခြားငွေများအတွက် အခြားဇာစ်မြစ်များ ရှိရမည်ဖြစ်သည်။ နိုင်ငံခြား ငွေပေးငွေယူရှင်းတမ်းတွင် မှတ်တမ်းမဝင်ခဲ့သည့် ကျောက်မျက် ရတနာပြုပွဲများ၏ ရောင်းချမှုများမှာ သံသယဖြစ်ဖွယ် ဇာစ်မြစ်တစ်ခု ဖြစ်နိုင်ပါသည်။

အပစ်ကန်နှင့်ဒီလာနှင့် နှိုင်းယှဉ်လျက်ငွေ့ချယ်ထားသော အငွေတင်အာဂျီနိုင်ငံ ငွေကြေးများ၏ အမှန်လဲလှယ်နှုန်းများ



Sources: Kubo (2012)

ကျပ်ငွေတန်ဖိုးမြင့်တက်မှု တန်ပြန်ဆောင်ရွက်ရေး အစီအမံများ

လွတ်လပ်သော နိုင်ငံခြားငွေ ဈေးကွက်တွင် ဝင်ရောက်စွက်ဖက်မှုမှာ အမှန် တကယ် တန်ဖိုးမြင့်တက်မှုအား ဆန့်ကျင်သည့် လက်ငင်းတန်ပြန် ဆောင်ရွက်သည့် အစီအမံ တစ်ခုဖြစ်ပါသည်။ စွက်ဖက်ဆောင်ရွက်မှု အတွက် ဗဟိုဘဏ်သည် နိုင်ငံခြားငွေစီမံ ဆောင်ရွက်ခွင့်ရသည့် ဘဏ်များထံမှ နိုင်ငံခြား ငွေများ ဝယ်ယူခွင့်ရရှိသင့်သကဲ့သို့ ၎င်းဘဏ် များသို့လည်း နိုင်ငံခြားငွေ ရောင်းချနိုင်ခွင့် ရှိ သင့်ပါသည်။ ဤအနေအထားတွင် သာမန် စာရင်းအရောင်းအဝယ်အတွက် ကျပ်ငွေ၏ ပြောင်းလဲနိုင်မှု လိုအပ်လာပါသည်။ ပို့ကုန်နှင့် သွင်းကုန် လုပ်ငန်းရှင်များအတွက် ကြိုက်သည့် အချိန်တွင် နိုင်ငံခြားငွေ ရောင်းဝယ်ဆောင်ရွက် ခွင့်ရသည့် ဘဏ်များနှင့် ပို့ကုန်ရငွေများကို ဝယ်နိုင်/ရောင်းနိုင်ရန် ခွင့်ပြုပေးသင့်ပါသည်။ သို့မှသာလျှင် ပို့ကုန်ရငွေများ ပိုင်ဆိုင်မှုမှာ ပို့ကုန်လုပ်ငန်းရှင်များထံမှ ဘဏ်ဝန်ဆောင်မှု ကဏ္ဍသို့ ရွှေ့ပြောင်းလာမည် ဖြစ်ပါသည်။ ထို့နောက် အပြိုင်ဈေးကွက်နှုန်း အထက် ငွေလဲညွှန်းနှုန်း သတ်မှတ်ပေးခြင်းဖြင့် ဗဟို ဘဏ်သည် ပို့ကုန်လုပ်ငန်းရှင်များကို နိုင်ငံခြား ငွေအား ဘဏ်များသို့ ရောင်းရန် လှုံ့ဆော်ပေး နိုင်ပြီး လေလံမှတစ်ဆင့် နိုင်ငံခြားငွေကိုလည်း ဘဏ်များမှ ပြန်လည်ရယူ စုစည်းနိုင်ပါသည်။ ရေရှည်တွင် အမှန်နိုင်ငံခြား ငွေလဲနှုန်းမြင့်တက် မှု လျော့ပါးသက်သာစေရန် ဖွဲ့စည်းမှုမူဝါဒများ

လိုအပ်ပါသည်။ သွင်းကုန်လုပ်ငန်းအပေါ် တင်းကျပ်သော ထိန်းချုပ်မှုများနှင့် 'ပို့ကုန် ပထမ' မူဝါဒက သွင်းကုန် တိုးတက်မှုကို ကန့်သတ်ခဲ့ပြီး နိုင်ငံခြားငွေ ဝယ်လိုအားကို ချိုးနှိမ်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ တစ်ဦးချင်း သွင်းကုန်တန်ဖိုးမှာ အရှေ့တောင်အာရှနိုင်ငံများ အကြား အနိမ့်ဆုံးဖြစ်၍ ကမ္ဘောဒီးယားနိုင်ငံ၏ သုံးပုံတစ်ပုံခန့်သာ ရှိပါသည်။ သွင်းကုန်တိုး တက်ရန် လုံလောက်သော ကဏ္ဍအနေအထား ရှိပါသည်။ ၂၀၁၂ ခုနှစ် ဧပြီလအတွင်း ပို့ကုန် ပထမ မူဝါဒကို ပယ်ဖျက်ခြင်းသည် မှန်ကန် သော ဦးတည်လမ်းကြောင်း၏ အပြောင်းအလဲ တစ်ရပ် ဖြစ်ပြီး သွင်းကုန်လုပ်ငန်းများ ပိုမို ချောမွေ့လွယ်ကူလာစေရန်လည်း လိုအပ်ပါ သည်။ ဤချောမွေ့လွယ်ကူမှုတွင် သာမန် ငွေစာရင်း အရောင်းအဝယ်အတွက် ကျပ်ငွေ အပြည့်အဝ ပြောင်းလဲနိုင်မှုလည်း ပါဝင်ပါသည်။ နောက်ဆုံးအနေဖြင့် သတိပြုသင့် သည်မှာ ဗဟိုဘဏ်၏ ငွေလဲညွှန်းနှုန်း ကျင့်သုံး မှုနှင့် ကွဲပြားနေသော နိုင်ငံခြားငွေဈေးကွက်ကို တစ်စည်းတစ်လုံးတည်း ဖြစ်စေခြင်းမှာ ခြားနား သော အကြောင်းအရာနှစ်ရပ် ဖြစ်ပါသည်။ တစ်စည်းတစ်လုံးတည်း ဖြစ်စေခြင်းမှာ ဗဟိုမှ နိုင်ငံခြားငွေထိန်းချုပ် ခွဲဝေသုံးစွဲမှု၏ ပယ်ဖျက် ခြင်းကို တစ်ပါတည်း လိုက်ပါ ဆောင်ရွက်ရပါ မည်။ ဤကဲ့သို့သော ဈေးကွက် တစ်စည်း တစ်လုံးတည်း ဖြစ်စေခြင်းသာလျှင် ရေရှည်၌ စီးပွားရေး တစ်ရပ်လုံးအတွက် နိုင်ငံခြားငွေ ခွဲဝေသုံးစွဲမှု၏ ထိရောက်သော အကျိုးရှိမှုကို တိုးတက်မြှင့်မား လာစေမည် ဖြစ်သည်။ မည်သို့ဆိုစေကာမူ နိုင်ငံပိုင်အခန်းတွင် နိုင်ငံခြား

66 မြန်မာနိုင်ငံ၏ တစ်ဦးချင်း သွင်းကုန်တန်ဖိုးမှာ အရှေ့တောင် အာရှနိုင်ငံများအကြား အနိမ့်ဆုံးဖြစ်၍ ကမ္ဘောဒီးယားနိုင်ငံ၏ သုံးပုံတစ်ပုံခန့်သာ ရှိပါသည်။ 99



နိုင်ငံခြား ငွေပေးငွေယူ ရှင်းတမ်းတွင် မှတ်တမ်းမဝင်ခဲ့သည့် ကျောက် မျက်ရတနာပြပွဲများ၏ ရောင်းချမှုများမှာ သံသယဖြစ်ဖွယ် ဖော်ပြတစ်ခုဖြစ်နိုင်ပါသည်။

ငွေပိုလျှံနေသည့်ကာလကြာရှည်သည်နှင့်အမျှ ကွဲပြားနေသော ဈေးကွက်၏ တစ်စည်းတစ်လုံး တည်းဖြစ်မှုက ပိုမို၍ နိုင်ငံခြားငွေများကို လွတ်လပ်သော ဈေးကွက်သို့ လမ်းဖော်ပေးပို့ မည် ဖြစ်သည်။ ဤအချက်က ငွေကြေးတန်ဖိုး မြင့်တက်မှုကို ပိုမို ဆိုးရွားစေပါသည်။ တန်ဖိုး မြင့်တက်မှုပြဿနာ ရှိနေသမျှ နိုင်ငံခြား ငွေကြေး ဈေးကွက် တစ်စည်း တစ်လုံးတည်း ဖြစ်မှုကို ဆိုင်းငံ့ ထားသင့်ပါသည်။

ဝန်ခံချက် ။ ။ Koji KUBO (Research fellow, Bangkok Research Center, JETRO Bangkok) \ Kyat Appreciation Calls for Liberal Controls on Imports and Foreign Exchange ကို ဦးစင်းကြည့်က ဆီလျော်စွာ ဘာသာ ပြန်ဆိုဖော်ပြပါသည်။